

# 2026 ခုနှစ် နိုင်ငံရပ်ခြားအထက်တန်းကျောင်းသားများထိုင်ဝမ်သို့ အသက်မွေးဝမ်းပညာသင်တန်း လာရောက်ပညာသင်ကြားရန် စာရင်းသွင်းလမ်းညွှန်

(本簡章如有疑問，以中文版為準。)

## ဤညွှန်ကြားချက်နှင့်ပတ်သက်ပြီး သင့်တွင်မေးခွန်းများရှိပါက၊ တရုတ်ဗားရှင်းကို အတည်ပြုပါ။)

1. ပြည်ပတရုတ်မျိုးနွယ်ဆိုင်ရာကော်မတီ (僑務委員會) ၏ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်၊ စာအမှတ် ၁၁၄၀၅၀၃၁၈၉ အရဆောင်ရွက်ခြင်း။

2. လျှောက်လွှာ သတ်မှတ်ချက်

(1) အခြေခံ အချက်အလက်

(a) နိုင်ငံရပ်ခြားတွင် မွေးဖွားပြီး ယခုအချိန်အထိ စဉ်ဆက်မပြတ် နေထိုင်လာသူ သို့မဟုတ် မကြာသေးမီက ၆ နှစ်ကျော်ကြာ ပြည်ပတွင် စဉ်ဆက်မပြတ် နေထိုင်ခဲ့သူများ သည် အမြဲတမ်း သို့မဟုတ် နှစ်ရှည်နေထိုင်ခွင့်ကို ရရှိထားပြီး ပြည်ပမှပံ့ပိုးကူညီမှုယူနစ် (စပွန်ဆာယူနစ်) ထံမှ စိစစ်ပြီးဖြစ်သူများ။ နိုင်ငံရပ်ခြားတွင် စဉ်ဆက်မပြတ်နေထိုင်သည့် နောက်ဆုံး ၆ နှစ်အထိ ကာလတွက်ချက်မှုသည် ဤလမ်းညွှန်၏လျှောက်လွှာတင်ရက်စွဲနှင့် ၆ နှစ် အတွက်နောက်ကြောင်းပြန်တွက်ချက်မှုအဖြစ် ဤလမ်းညွှန်၏နောက်ဆုံးရက်ကိုတွက်ချက်ခြင်းအပေါ်အခြေခံထားသည်။ သို့သော်လည်း ဤလမ်းညွှန်တွင် သတ်မှတ်ထားသော စဉ်ဆက်မပြတ်နေထိုင်သည့် ကာလ၏လိုအပ်ချက်များနှင့် ကိုက်ညီသူများသည် ဩဂုတ်လ 31 ရက်နေ့အထိလျှောက်ထားနိုင်သော်လည်း အတည်ပြုစာတွင် လက်မှတ်ရေးထိုးရန်လိုအပ်ပါသည်။ နေထိုင်သည့်ကာလအတွင်း စစ်ဆေးမည်ဖြစ်ပါသည်။ လျှောက်ထားသူရှိပါက စဉ်ဆက်မပြတ်နေထိုင်သည့်ကာလအတွက် လိုအပ်ချက်များနှင့် မကိုက်ညီပါက ဝင်ခွင့်ကိုရုတ်သိမ်းမည်ဖြစ်ပါသည်။

မှတ်ချက် 1- မတ်လ 10၊ 2026 မှ ၆ နှစ် (မတ်လ 11၊ 2019 မှ မတ်လ 10၊ 2025) မှ ရှေ့သို့ရေတွက်ခြင်း။

မှတ်ချက် 2- "ပြည်ပ" ဟူသော ဝေါဟာရသည် ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုမှလွဲ၍ အခြားနိုင်ငံ သို့မဟုတ်ဒေသများကိုရည်ညွှန်းသည်။ "စဉ်ဆက်မပြတ်နေထိုင်ခြင်း" ဆိုသည်မှာ "ပြက္ခဒိန်တစ် နှစ်လျှင် ရက်ပေါင်း 120 အောက်ပြည်တွင်း နေထိုင်သည့်ကာလ (ဇန်နဝါရီ 1 မှ ဒီဇင်ဘာ 31 ရက်)" ၊ ပြက္ခဒိန်တစ်နှစ်တွင် (ဇန်နဝါရီ 1 မှ ဒီဇင်ဘာလ 31 ရက်အထိ) ရက်ပေါင်း 120 ထက်နည်းသော ကာလအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး၊ တွက်ချက်မှုကာလ၏ အစမှ အဆုံးကာလသည် ပြက္ခဒိန်နှစ် ပြီးပြည့်စုံသောနှစ် မဟုတ်ပါ။

ပြည်တွင်း နေထိုင်ခွင့်ကာလသည် အသိအမှတ်ပြုရမည့် ရက်ပေါင်း 120 ထက်မကျော်လွန်စေရပါ။

မှတ်ချက် 3- လျှောက်ထားသူသည် အောက်ပါအခြေအနေများထဲမှတစ်ခုခုနှင့် ကိုက်ညီပါက၊ စဉ်ဆက်မပြတ် ပြည်ပတွင် နေထိုင်ခြင်းကိုအနှောင့်အယှက် မရှိပါ။ နိုင်ငံရပ်ခြားနေထိုင်သည့်ကာလကို တွက်ချက်ရာတွင်မပါဝင်ပါ(ဆိုလိုသည်မှာစဉ်ဆက်မပြတ်နိုင်ငံရပ်ခြားနေထိုင်မှုကာလကို ရှေ့ဆက်တွက်ချက်ရပါမည်)။ ကျေးဇူးပြု၍လျှောက်လွှာနှင့်အတူအထောက်အကူပြုစာရွက်စာတမ်းများ ပူးတွဲတင်ပြပါ။

1. ပြည်ပကော်မတီရေးရာအာဏာပိုင်မှစီစဉ်သောလူငယ်နည်းပညာလေ့ကျင့်ရေးသင်တန်း(ဘွဲ့မဟုတ်သော ကာလတိုသင်တန်း)သို့မဟုတ်ဗဟိုပညာရေးစီမံခန့်ခွဲရေးအာဏာပိုင်မှအသိအမှတ်ပြုထားသောအထူးနည်းပညာ သင်တန်း။
2. ပြည်ပကော်မတီရေးရာအာဏာပိုင်မှ စီစဉ်သည့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်း သို့မဟုတ် ကော်မတီက အသိအမှတ်ပြုထားသော အစိုးရအေဂျင်စီများမှ ကျင်းပသော လှုပ်ရှားမှုများ တွင်ပါဝင်ခြင်း သို့မဟုတ် အစိုးရအာဏာပိုင်မှ အတည်ပြုထားသော ပြည်ပရှိ တရုတ်ပညာရေးအဖွဲ့အစည်းများမှ တရုတ်ဘာသာစကားလေ့လာရေးသင်တန်းများကို တက်ရောက်ခြင်း သို့မဟုတ် စုစုပေါင်းလေ့လာမှုကာလသည် နှစ်နှစ်အောက်ဖြစ်သည်။
3. လဲလှယ်ခြင်းကျောင်းသားများအတွက်စုစုပေါင်းလဲလှယ်သည့်ကာလသည် နှစ်နှစ်အောက်ဖြစ် သည်။
4. ဗဟိုအာဏာပိုင်၏ခွင့်ပြုချက်ဖြင့်ထိုင်ဝမ်သို့လာရောက်လေ့လာမှုအတွက်စုစုပေါင်းလေ့လာမှုကာလသည် နှစ်နှစ်အောက်ဖြစ်သည်။
5. စစ်မှုထမ်းဖို့ လက်ခံပြီး တိုင်းပြည်ကို ပြန်လာခြင်း။
6. စစ်ပွဲ၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် ကြီးမားသော ကူးစက်ရောဂါများကြောင့် နေရပ်သို့ မပြန်နိုင်ခြင်း။
7. နိုင်ငံရပ်ခြားတရုတ်ကျောင်းသားနှင့်မသက်ဆိုင်သည့်အခြားအကြောင်းများကြောင့် နေထိုင် ရာသို့ မပြန်ရပါက အထောက်အထားစာရွက်စာတမ်းများရှိ ရမည်ဖြစ်သည်။

မှတ်ချက် 4- နိုင်ငံရပ်ခြားတွင် အမြဲတမ်း သို့မဟုတ် နှစ်ရှည်နေထိုင်ခွင့် ရရှိ၍ နေထိုင်ရာ နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် နိုင်ငံရပ်ခြားနေထိုင်မှုအခြေအနေအတွက် ထောက်ခံ အတည်ပြုထားသော ROC နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ။

- (2) တရုတ်ဘာသာစွမ်းရည်စံနှုန်း
၁. လျှောက်ထားနိုင်ရန်အခြေအနေ (အောက်ပါသုံးခုအနက် တစ်ခုဖြစ်ရမည်)
    - (၁) TOCFL (Test of Chinese as a Foreign Language) A1 အဆင့်နှင့် အထက် (TOCFL Quick Test မပါ)

- (၂) ထိုင်ဝမ်အစိုးရ ပြည်ပကိုယ်စားလှယ်ရုံးများ သို့မဟုတ် ပြည်ပတရုတ်မျိုးနွယ်ဆိုင်ရာကော်မတီ သတ်မှတ်ထားသည့် အဖွဲ့များမှ ကျင်းပသော စာမေးပွဲကို ဖြေဆိုအောင်မြင်သူ
- (၃) မလေးရှားတရုတ်ကျောင်းများ (မူလတန်းကျောင်း/အလယ်တန်းကျောင်း/အစိုးရ အလယ်တန်းကျောင်း) မှ အလယ်တန်းအောင်လက်မှတ်ရှိသူ သို့မဟုတ် အဆိုပါကျောင်းများတွင် အနည်းဆုံး ၁နှစ်အထက် တရုတ်ဘာသာအောင်မြင်သော အမှတ်စာရင်းရှိသူများ TOCFL အောင်လက်မှတ် သို့မဟုတ် စာမေးပွဲ ဖြေဆိုစရာ မလိုပါ။

၂. နုတ်ထွက်ခြင်းစည်းမျဉ်း

- (၁) အသက်မွေးဝမ်းကျောင်းအထက်တန်း တက်ရောက်ပညာသင်ယူနေသော ပြည်ပတရုတ် နွယ်ဖွားကျောင်းသားများသည် ပထမနှစ်ဒုတိယနှစ်ဝက်ပညာသင်ကာလမပြီးဆုံးမှီအချိန်တွင် TOCFLA2 အဆင့်အထက်အောင် မြင်ရရှိထားရမည်။ ထို့အပြင်ပညာသင်ယူနေသော သက်မွေးအထက်တန်းကျောင်းမှ စီမံကျင်းပသော "တရုတ်ဘာသာစကား ကျွမ်းကျင်မှု အမြန်စစ်ဆေးခြင်း စာမေးပွဲ" မှ Listening နှင့် Reading စစ်ဆေးရမှတ်များကို အစားထိုးအဖြစ် လက်ခံနိုင်ပါသည် [စာမေးပွဲဗားရှင်းသည် အမျိုးသားတရုတ်ဘာသာစကားစာမေးပွဲဖြင့်တင်ရေးကော်မတီမှထုတ်ပေးသောဗားရှင်းဖြစ်ရမည်။ ပထမနှစ်ဒုတိယနှစ်ဝက်ပညာသင်ကာလမပြီးဆုံးမှီအချိန်တွင် TOCFLA2 အဆင့်မအောင် မြင်သောကျောင်းသားများသည် ဒုတိယစာသင်နှစ်မှစ၍ကျောင်းမှကျောင်းသားကျောင်းသူများ ၏တရုတ်စာအရည်အချင်းကိုမြှင့်တင်ရမည်ဖြစ်ပါသောကြောင့်ကျောင်းနှင့်အကျိုးတူပူးပေါင်း လုပ်ဆောင်နေကြသော အဖွဲ့အစည်းများသို့သွားရောက်၍ အသက်မွေးဝမ်းကျောင်းသင်တန်းတ က်ရောက်ခြင်းကိုခေတ္တယာယီဆိုင်းငံ့ထားမည်ဖြစ်သည့်အပြင်ကျောင်းသားကျောင်းသူများ၏ မျက်မှောက်အခြေအနေကိုသုံးသပ်ပြီးမိမိနိုင်ငံသို့ပြန်နိုင်ရန်လည်းလမ်းညွှန်မှုများပြုလုပ်ရမည် ဖြစ်ပါသည်။
- (၂) အသက်မွေးဝမ်းကျောင်းအထက်တန်း တက်ရောက်ပညာသင်ယူနေသော ပြည်ပတရုတ် နွယ်ဖွားကျောင်းသားများသည် အထက်တန်းကျောင်းမပြီးဆုံးချိန်တွင် TOCFL B1 အဆင့်အထက် သို့မဟုတ် Listening စစ်ဆေးမှုအပိုင်း B1 အဆင့်ရရှိထားရမည် (Quick Test ရလဒ်ကိုလက်မခံပါ။)။ အရည်အချင်းမမှီသော ကျောင်းသားများ နည်းပညာတက္ကသိုလ်ကို ဆက်လက်ပညာသင်ကြားခွင့်ပြုမည်မဟုတ်ဘဲ ၎င်းတို့၏ မွေးရပ်နိုင်ငံသို့ပြန်ရမည်ဖြစ်ပြီး ကျောင်းကူညီ ဆောင်ရွက်ပေးရမည်။
- (၃) အကျင့်စာရိတ္တကောင်းမွန်သူ။
- (၄) နာတာရှည်ရောဂါ ကင်းစင်ပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်သူ။
- (၅) 18 နှစ်မကျော်သောလျှောက်လွှာပေးသူများသည် တထိုင်ဝမ် တွင် အုပ်ထိန်းသူတစ်ဦး ရှာဖွေရမည် (ဆွေမျိုးများကို ဦးစားပေးပါ။ မိဘများကို ကိုယ်စားပြုပြီး အုပ်ထိန်းနိုင်သူများ)။ 【18 နှစ်အောက်၊ နိုင်ငံခြားပေးပို့ရရှိသူများအတွက် ပြည်ပကော်မတီရေးရာအဖွဲ့ (OCAC) ထံမှ ခွင့်ပြုချက် ရရှိပြီးသော အလျောက်နေရာထိုင်ခင်းရလဒ်အရ ဝင်ခွင့်ပြုသည်။ စာရင်းကို ပြည်ပနိုင်ငံရေးဝန်ကြီးဌာန နိုင်ငံခြားရေးဌာနတွင် မှတ်ပုံတင်ထားပြီး “Guardian Consent Form

in Taiwan” မလိုအပ်ပါ။】

(f) ထိုင်ဝမ်တွင်အိမ်ထောင်စုစာရင်းရှိကာ R.O.C နိုင်ငံကူးလက်မှတ်သည် "စစ်မှုထမ်းတာဝန်မကျေ ပွန်သေးပါ" ဟူသော တံဆိပ်တုံးမခတ်ထားပေသူ။

**(3) လျှောက်ထားခွင့်-**

(a) နိုင်ငံရပ်ခြားတရုတ်လူမျိုးများနေထိုင်ရာတရုတ်ကျောင်းမှ အလယ်တန်းကျောင်းသို့ ရပြီးသူ သို့မဟုတ် အဆိုပါပညာရေးနှင့်ညီမျှသောအရည်အချင်းရှိသူဖြစ်ရမည်။

(b) အသက်

1. ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား စာရင်းသွင်းထားသူ အသက်သည် ဇွန်လ 30 ရက်နေ့မတိုင်မီ (အပါအဝင်) 18 နှစ် အထက် 22 နှစ်အောက် ဖြစ်ရမည်။ [2003 ဇန်နဝါရီ 1ရက် နှင့် 2007 ဇူလိုင်လ 1 ရက်ကြားမွေးဖွားသူများ]

2. အခြားနိုင်ငံများ စာရင်းသွင်းထားသူ အသက်သည် ဒီဇင်ဘာ 31 ရက်နေ့မတိုင်မီ (အပါအဝင်) 16 နှစ် အထက် 22 နှစ်အောက် ဖြစ်ရမည်။ [2003 ဇန်နဝါရီ 1ရက် နှင့် 2009 ဒီဇင်ဘာ 31 ရက်ကြားမွေးဖွားသူများ] 16 နှစ်မပြည့်သူများကို အလုပ်သင်သင်တန်းများတက်ရန် ခွင့်မပြုပါ။

(c) ကျွန်ုပ်တို့၏အစိုးရပြည်ပအဖွဲ့အစည်းများ သို့မဟုတ် ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) ၏ အကြံပေးများသည် လျှောက်လွှာအချက်အလက်များအပေါ် သို့မဟုတ် စာမေးပွဲ (ပြည်ပနယ်မြေကျောင်းရေးရာကော်မတီမှ တရားဝင်ထုတ်လုပ်ထားသော မေးခွန်းများ)၊ အင်တာဗျူးနည်းလမ်းများဖြင့် ပထမဆုံးရွေးချယ်ခြင်းကို စီစဉ်နိုင်သည်။ ကျောင်းသား၏ တရုတ်ဘာသာစကားစွမ်းရည်၊ ကျောင်းအရည်အချင်း စသည့် အချက်အလက်များကို အခြေခံ၍ အကဲဖြတ်ပြီး ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) သို့ လွှတ်ပို့မည်။

မှတ်ချက် 1- မြန်မာနိုင်ငံရှိ ပြည်ပတရုတ်ကျောင်းသားများသည် မြန်မာနိုင်ငံတွင် တိုင်းရင်းတရုတ်ပြည်သူများအတွက် တရုတ်ဘာသာစကား စွမ်းရည် အခြေခံ စာမေးပွဲကို တရုတ်တပ်မတော် မြန်မာနိုင်ငံရေးဆိုင်ရာယာဉ်ကြီးကောင်းရှယ်ရေးလုပ်ငန်း၏ (တိုင်ပေ) စီစဉ်မည်ဖြစ်ပြီး စာမေးပွဲအမှတ် ၆၀ ပမာဏမှ ကြိုးစားဖြေဆိုပြီး အင်တာဗျူးတက်ရန်အတွက် အခွင့်ပြုပါမည်။ စာမေးပွဲနှင့်အင်တာဗျူးရက်နှင့် အချိန်ကို တိုင်းရင်းတရုတ်အစိုးရက အကြောင်းကြားမည်ဖြစ်ပြီး အဆိုပါနေရာ သတ်မှတ်အချိန်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အဆုံးမှ ပေးပို့မည်။ စာမေးပွဲနှင့် အင်တာဗျူး မေးခွန်းများ နှစ်ခုစလုံး၏ အမှတ်များသည် လက်ခံရရှိဖို့အတွက် အရည်အချင်းရရှိရပါမည်။

မှတ်ချက် 2- နိုင်ငံခြားကျောင်းများမှ ပညာသင်လက်မှတ်များကို ပြည်ပအစိုးရအေဂျင်စီများမှ ပထမဦးစွာ စိစစ်သင့်သည် သို့မဟုတ် O.C.A.C မှ သတ်မှတ် ထားသော ပံ့ပိုးကူညီမှု ယူနစ်(စပွန်ဆာ)မှ စိစစ်သင့်သည်။ ဟောင်ကောင် သို့မဟုတ် မကာအို ပညာသင်လက်မှတ်များကို အစိုးရအုပ်ချုပ်ရေးရုံးမှ သို့မဟုတ် အစိုးရအုပ်ချုပ်ရေးရုံး သတ်မှတ်ထားသော အဖွဲ့အစည်းများမှ သို့မဟုတ် အပ်နှင်းထားသောလူမှုအဖွဲ့အစည်း ဦးစွာ စိစစ်သင့်ပါသည်။ တရုတ်ပြည်မကြီးရှိ ပညာသင်လက်မှတ်များ (တရုတ်ပြည်မကြီးရှိ ကျောင်းများ သို့မဟုတ် ကျောင်းခွဲများအပါအဝင် နိုင်ငံခြားကျောင်းများ) သည် တရုတ်ပြည်မကြီး ရှိ Notary ရုံး မှ ဦးစွာ notarization ပြီးနောက် အစိုးရအုပ်ချုပ်ရေးရုံးမှ

သို့မဟုတ် အစိုးရ အုပ်ချုပ်ရေးရုံး သတ်မှတ်ထားသော အဖွဲ့အစည်းများမှ သို့မဟုတ် အပ်နှင်းထားသောလူမှုအဖွဲ့အစည်းမှဦးစွာစိစစ်သင့်ပါသည်။ နိုင်ငံရပ်ခြားရှိထိုင်ဝမ် ကျောင်းများနှင့်ပြည်မကြီးရှိထိုင်ဝမ်စီးပွားရေးကျောင်းများ၏ပညာသင်လက်မှတ်များအား အသိအမှတ်ပြုခြင်း သို့မဟုတ် အတည် ပြုရန်မလိုအပ်ပါ။ ကမ္ဘောဒီးယားပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးသော ယာယီဘွဲ့လက်မှတ်အား နိုင်ငံရပ်ခြားအဖွဲ့အစည်းမှ စိစစ်ခြင်း သို့မဟုတ် ပံ့ပိုးကူညီမှုယူနစ်မှ စိစစ်ပြီး စိစစ်ရေးဖောင်တွင် လက်မှတ်ရေးထိုးပြီးနောက် လက်ခံရမည်။

မှတ်ချက် 3- တရုတ်ပြည်မကြီး၊ ဟောင်ကောင် သို့မဟုတ် မကာအိုတွင်ပညာသင်လက်မှတ်များ ကိုင်ဆောင်ထားသူသည်ယခင်ဘွဲ့ကိုရရှိခဲ့သောကျောင်းတက်ကာလစဉ်အတွင်းနိုင်ငံရပ်ခြားတွင်နေထိုင်သည်ဟု မယူဆပါ။

မှတ်ချက် 4- COVID-19ကပ်ရောဂါကြောင့် ထိုင်ဝမ်သို့ပြန်လာသောနိုင်ငံရပ်ခြားမှ တရုတ်ကျောင်းသား များသည် ထိုင်ဝမ်တွင်နေထိုင်သည့်ကာလကို 2020 ခုနှစ် မတ်လ 11 ရက်မှ 2022 ခုနှစ် ဩဂုတ်လ 31 ရက်နေ့အထိ တွက်ချက်ခြင်းမှ ကင်းလွတ်ခွင့်ရသည်။

မှတ်ချက် 5- ဤလက်ခံသည့်စာအုပ်တွင် ပြည်ပတွင်မှတ်ပုံတင်ထားသော ကျောင်းအကြောင်းအရာကို အသိအမှတ်ပြုထားသော လက်မှတ်လက်မှတ်ရှိသူများကို ပါဝင်မည်မဟုတ်ပါ။

**3. အွန်လိုင်းနှင့်ဒေသန္တရကိုယ်တိုင်စာရင်းသွင်းခြင်းကြေငြာအချိန် - 2025 ဇန်နဝါရီ မှ 2025 မတ်လ။**

**4. လျှောက်ထားနည်း**

- (1) လျှောက်လွှာတင်ချိန်- 2025 ဇန်နဝါရီ 10 ရက် မှ 2025 မတ်လ 10။
- (2) လျှောက်ထားရမည့်နေရာ-
  - i. ပြည်ပရှိအစိုးရအေဂျင်စီများ သို့မဟုတ် O.C.A.C မှ သတ်မှတ်ထားသော စပွန်ဆာယူနစ်များ၊ ကျောင်းသားများ မူလနေရပ်တွင်အထက်ဖော်ပြပါယူနစ်များမှလျှောက်ထားသင့်ပြီး ခရိုင်ကျော်လွန် ၍လျှောက်ထားခွင့်မရှိပါ။ (မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ မြောက်ပိုင်းဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို O.C.A.C မှ သတ်မှတ်ထားသော စပွန်ဆာမှ လက်ခံရရှိပြီး O.C.A.C သို့ အတည်ပြုချက်ရယူရန်အတွက် ပြည်ပအဖွဲ့အစည်းသို့ ပေးပို့နိုင်သည်)
  - ii. စပွန်ဆာများ (ပြည်ပရှိအစိုးရအေဂျင်စီများ) သည် လျှောက်လွှာများကို စုဆောင်းပြီးပါက 3F., No.5, Xuzhou Rd., Zhongzheng Dist., Taipei City 10055, Taiwan (R.O.C.) registered air mail ဖြင့်ပေးပို့သင့်သည်။ non-governmental organization (NGO) ၏ ပြည်ပမှလျှောက်လွှာ များကို စုဆောင်းပြီးပါက ၎င်းတို့အား ပြန်လည်စိစစ်ရန်အတွက် ပြည်ပရှိ အစိုးရအေဂျင်စီများထံ အသုတ်လိုက်ပေးပို့မည်ဖြစ်ပြီး၊ ပြည်ပတရုတ်ရေးရာကော်မတီထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ ရက်လွန်ခြင်း၊ မပြည့်စုံသော လက်မှတ်များ သို့မဟုတ် ပင်လယ်စာဖြင့် ပေးပို့သူများသည် လက်ခံမည်မဟုတ်သလို ရွှေ့ဆိုင်းငွေပေးချေမှုကိုလည်း လျှောက်ထားနိုင်မည်မဟုတ်ပေ။
- (3) ဖောင်တင်သွင်းခြင်း-

- i. နိုင်ငံရပ်ခြားမှ ကျောင်းသားများအတွက် ဒေတာစစ်ဆေးမှုပုံစံကို တင်ပြရန် လျှောက်ထားပါ။ (ဥပမာ၊ နောက်ဆက်တွဲ 1- လျှောက်လွှာပုံစံ၏ ပထမစာမျက်နှာတွင် ဤဖောင်ကို ဖြည့်သွင်းပါ။ ဤဇယား ၏ အစီအစဉ်အတိုင်း တက်ထားရမည်။)
- ii. လျှောက်လွှာဖောင်တွင် ဓာတ်ပုံတစ်ပုံကို ပူးတွဲဖော်ပြထားပြီး ပံ့ပိုးကူညီသူသည် မိတ္တူကူးယူကာ မိတ္တူတစ်စောင်ကို သိမ်းဆည်းထားသင့်သည် (နောက်ဆက်တွဲ 2 အရ)။
- iii. စိတ်အားထက်သန်မှုစာရင်း(နောက်ဆက်တွဲ 3 အရ)။
- iv. နေထိုင်ရာ သက်သေခံလက်မှတ် (ဥပမာ နေထိုင်ရာသက်သေခံကတ်ပြားမိတ္တူ သို့မဟုတ် နေထိုင်ရာ နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် R.O.C နိုင်ငံကူးလက်မှတ်နှင့်နိုင်ငံရပ်ခြား နေထိုင်မှုဗီဇာ မိတ္တူ ကို ပံ့ပိုးကူညီသူမှ လက်မှတ်ရေးထိုးပြီး အသိအမှတ်ပြုရမည်ဖြစ်ပြီး ထိုင်ဝမ်သို့ရောက်ရှိချိန်တွင် တရားဝင်လက်မှတ်ကိုကျောင်းသို့တင်ပြဆက်လက်စစ်ဆေးရပါမည်။  
(ထိုင်းနိုင်ငံမြောက်ပိုင်းတွင်၊ မူရင်းအိမ်ထောင်စုစာရင်းပုံစံ သို့မဟုတ် တရုတ်လူမျိုးဖြစ်ကြောင်းသက်သေပြရန် လုံလောက်သော အထောက်အထား စာရွက်စာတမ်းကိုလည်း တင်သွင်းထားပြီး မိတ္တူ 2 စောင် ပူးတွဲပါရှိပြီး ပံ့ပိုးကူညီသူသည် မိတ္တူတစ်စောင်ကို သိမ်းဆည်းထားသင့်သည်။)
- v. ထိုင်း နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ပြည်ပရောက် တရုတ်ကျောင်းသားများသည် ထိုင်းနိုင်ငံ၏ ကိုယ်စားလှယ်ရုံးတွင်ဗီဇာလျှောက်ထားပြီး လေဆိပ်များနှင့် ဆိပ်ကမ်းများသို့ ဝင် ရောက်သည့်အခါ ထိုင်း နိုင်ငံသား အထောက်အထား တင်သွင်းပါ။
- vi. ပညာသင်လက်မှတ်
  1. နိုင်ငံရပ်ခြားအေဂျင်စီမှအတည်ပြုခြင်း သို့မဟုတ် စပွန်ဆာယူနစ်မှစစ်ထားသော ဘွဲ့လက်မှတ်၊ ယခုနေ့ရာသီတွင် ဘွဲ့ရပြီး ဘွဲ့လက်မှတ်မရရှိသေးသူသည် စာရင်းသွင်းနိုင်သော်လည်း စာရင်းသွင်းသည့်အခါ ဘွဲ့လက်မှတ်ကို နောက်ဆက်တွဲစာရွက်စာတမ်းများ တင်သွင်းရမည် ဖြစ်သည်။ အကယ်၍ ထိုအချိန်တွင် မပေးနိုင်ပါက ဝင်ခွင့်ကို ပယ်ဖျက်ပြီး ကျောင်းသားသည် မိမိစရိတ်ဖြင့် နေရပ်သို့ ပြန်သွားမည်ဖြစ်သည်။ မြောက်ပိုင်းဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ လျှောက်ထားသူများသည် ဗီယက်နမ်ရှိ တီကို သို့မဟုတ် ဟိုချီမင်းမြို့ရှိ တီကို မှ အတည်ပြုထားသော သက်တမ်းရှိပြီးသော ဘွဲ့လက်မှတ်ဖြေရှင်းခြင်းကို တင်ပြနိုင်ပြီး၊ လက်မှတ်တရားဝင်အတည်ပြုလျှင် ဤသည်ကို အစားထိုးမည်ဖြစ်ပါသည်။ ပြည်ပအဖွဲ့အစည်းများ သို့မဟုတ် ပံ့ပိုးကူညီသူများမှ စစ်ထားသောပြီးခဲ့သော ပညာသင်နှစ် သုံးနှစ်၏ ထောက်ခံစာများကို ပံ့ပိုးကူညီသူသည် စစ်ဆေးဖောင်တွင် လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နိုင်ရပါမည်။
  2. နိုင်ငံရပ်ခြားတွင်နေထိုင်သည့်ကျောင်းစနစ်ကြောင့်အထက်တန်းကျောင်းဆင်းလက်မှတ်မထု တ်ပေးနိုင်သူများသည်ထိုင်ဝမ်ရှိအလယ်တန်း၏တတိယတန်းအောင်ချက်နှင့်ညီမျှသော အောင် လက်မှတ်ကို တင်သွင်းရပါမည်။
- vii. TOCFL A1 အဆင့် သို့မဟုတ် တရုတ်ဘာသာစကားသင်ကြားရေးဆိုင်ရာသင်တန်းတခုတွင်

တရုတ်ဘာသာစကား သင်ကြားမှု ၂၄၀ နာရီအထက် (သင်ကြားမှုနာရီအထောက်အထားကို တင်ပြရမည်) ၏ လက်မှတ်။

viii. ခံဝန်ပေးစာ (2025 ခုနှစ် ဩဂုတ်လ 31 ရက်နေ့အထိ စဉ်ဆက်မပြတ်နေထိုင်သည့်ကာလနှင့် ကိုက်ညီသူများသာ ပေးဆောင်ရမည်; နောက်ဆက်တွဲ 4 အရ)

မှတ်ချက် 1- အထက်ဖော်ပြပါစာရွက်စာတမ်းများကို မိတ္တူများဖြင့် အစားထိုးသင့်ပြီး နိုင်ငံခြားဘာသာစကားကို တရုတ်ဘာသာသို့ ပြန်ဆိုရပါမည် (အင်္ဂလိပ်စာရွက်စာတမ်းများ အတွက် ဘာသာပြန်ရန်မလိုအပ်ပါ။) မူရင်းစာရွက်စာတမ်းများကို တင်ပြရန်မလိုအပ်သော်လည်း

မိတ္တူကူးယူထားသောစာရွက်စာတမ်းများကိုနိုင်ငံရပ်ခြားအေဂျင်စီ သို့မဟုတ် ပံ့ပိုးကူညီသူ စိစစ်ရပါမည်။ ထိုင်ဝမ်သို့ ရောက်ရှိသည့်အခါ ပြန်လည်စစ်ဆေးရန်အတွက် ကျောင်းသို့ ပေးပို့မည်ဖြစ်ပြီး မိတ္တူစာရွက်စာတမ်းများကို ပြန်လည်ပေးအပ်မည်မဟုတ်ပါ။

မှတ်ချက် 2- လျှောက်လွှာဖောင်နှင့်အတူ အထက်ဖော်ပြပါ စာရွက်စာတမ်းများအား လေကြောင်းမှ တစ်ခါတည်း ပေးပို့ရမည်ဖြစ်ပြီး ပံ့ပိုးကူညီသူမှ စိစစ်၍ လက်မှတ်ရေး ထိုးရပါမည်။ မကိုက်ညီပါက ဖြည့်စွက်စာရွက်စာတမ်းများကို စာဖြင့်တောင်းဆိုမည်မဟုတ်ပါ။

မှတ်ချက် 3- အထက်ဖော်ပြပါဖောင်များပြီးပြည့်စုံရမည်ဖြစ်ပြီး၊ ဖောင်တွင်ဖော်ပြထားသောအသေးစိတ်အချက်များအားလုံးကို အကြောင်းအရာအလိုက် ဖြည့်စွက်ရပါမည်။ ဥပမာအားဖြင့်၊ အမည်၊ မူလနေရာနှင့် မွေးသက္ကရာဇ်ကို ဖြည့်သည့်အခါ ၎င်းသည် အချက်အလက်နှင့် ကိုက်ညီရမည်။ နိုင်ငံရပ်ခြားနေထိုင်ခွင့်လက်မှတ်နှင့်ဘွဲ့လက်မှတ်တွင်အင်္ဂလိပ်လိပ်စာကို BLOCKစာလုံးများဖြင့် ဖြည့်သွင်းရမည်ဖြစ်ပြီး ဖောင်မပြည့်စုံပါက လက်ခံမည်မဟုတ်ပါ။

မှတ်ချက် 4- စပွန်ဆာယူနစ်သို့ ပေးဆောင်သော စာပို့ခနှင့် ဆက်သွယ်ရေး အခကြေးငွေကို လူတစ်ဦးလျှင် US\$20 သာ ကန့်သတ်ထားသည်။ ဒေသသုံးငွေကြေးနှင့် ညီမျှပေးဆောင်သည်။ အခကြေးငွေကိုစပွန်ဆာယူနစ်၏ဆုံးဖြတ်ချက်အတိုင်း လျှော့ချနိုင်သည် သို့မဟုတ် ကင်းလွတ်ခွင့်ပေးနိုင်သည်။ သို့သော်လည်း အခကြေးငွေတိုးပါက O.C.A.C က အတည်ပြုမှတိုး ပါ။ အခြားရည်ရွယ်ချက်များအတွက်အသုံးမပြုရပါ။ ပိုလျှံပါကလက်ကျန်ငွေကိုနိုင်ငံတော် ဘဏ္ဍာတိုက်သို့တိုက်ရိုက်ပေးဆောင်ရမည်ဖြစ်သည်။

မှတ်ချက် 5- သက်ဆိုင်ရာ လျှောက်လွှာပုံစံများ မလုံလောက်ပါက နိုင်ငံရပ်ခြား အေဂျင်စီ သို့မဟုတ် နေထိုင်ရာ စပွန်ဆာယူနစ်မှ ရယူနိုင်ပါသည်။

**5. ဖြန့်ဖြူးခြင်းနှင့် စာရင်းသွင်းခြင်းဆိုင်ရာ စည်းမျဉ်းများ**

- (1) လျှောက်ထားသူ၏အချက်အလက်များကိုစစ်ဆေးပြီးနောက်ပညာရေးစီမံခန့်ခွဲရေးအေဂျင်စီမှအတည်ပြုထားသောနေရာအရေအတွက် နှင့် ကျောင်းသားတစ်ဦးစီ၏ရွေးချယ်မှုအစီအစဉ်အတိုင်းဖြန့်ဝေမည်ဖြစ် သည် နောက်ထပ် အနည်းဆုံး ၃ ခု၏ စိတ်အားထက်သန်မှုများ ဖြည့်စွက်ရမည်။
- (2) ဝင်ခွင့်ရရှိသောကျောင်းသားများသည် ကျောင်း၏ဝင်ခွင့်ပါမစ်ကို O.C.A.C အဖွဲ့အစည်းများတွင် ဝင်ခွင့် ဗီဇာ လျှောက်ပြီး 2025 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှ ဩဂုတ်လ 10 ရက်နေ့အထိ ကျောင်းသို့ ရောက်ရှိကြောင်း စာရင်းသွင်းရပါမည်။ နှင့် အနည်းဆုံး ၁၄၄ နာရီ တက်ရောက်သော အလေ့အကျင့်

(အလုပ်အတည်ခင်းမှု) သင်တန်းဆောင်းပွဲများကို လက်ခံရရှိရန်။ အချိန်အရ စာရင်းမသွင်းနိုင်ပါက ခိုင်လုံသောအကြောင်းပြချက်များပေး၍ ကျောင်း၏သဘောတူညီချက်ကို ရယူရမည်။ မဟုတ်ပါက ရက်လွန်နေသူများသည် အခွင့်အရေးစွန့်လွှတ်မည်ဟု မှတ်ယူမည်ဖြစ်သည်။

- (3) ပြည်ပကော်မတီရေးရာအဖွဲ့ O.C.A.C အတည်ပြုစာရင်းကို ကြေညာပြီးနောက်၊ ကျောင်းနှင့် အတတ်ပညာခွဲများကို ပြောင်းလဲရန် မလိုပါ။
- (4) ဤ ဝင်ခွင့်စာရင်းကို မေကုန်မှ ကြေညာရန် စီစဉ်ထားပါသည်။ O.C.A.C ၏ ဝဘ်ဆိုဒ် (<https://www.ocac.gov.tw/點選僑生服務/產學攜手合作僑生專班/產學攜手合作僑生專班錄取名單>) တွင် စာရင်းကို စစ်ဆေးပါ။
- (5) အချို့သောအခြေအနေများကြောင့် ထိုင်ဝမ်သို့ မလာရောက်နိုင်သော ကျောင်းသားများသည် မူလဝင်ခွင့်ကိုဖျက်သိမ်းခြင်းအတွက်ကျောင်းသို့ပေးပို့ရမည်ဖြစ်ပြီးဆက်လက်ထိန်းသိမ်းထားရန် လျှောက်ထားနိုင်မည်မဟုတ်ပေ။
- (6) ကျောင်းသားများ ကျောင်းသို့ရောက်ရှိသောအခါ မိမိ၏တရားဝင်ဘွဲ့လက်မှတ်များနှင့်အတူ စာရင်းသွင်း သင့်သည်။ ကမ္ဘောဒီးယား ကျောင်းသားများသည် ဟိုချီမင်းစီးတီးရုံးမှ စိစစ်ပြီး ယာယီဘွဲ့လက်မှတ်ကို တင်သွင်းနိုင်ပြီး တရားဝင် ဘွဲ့လက်မှတ်ရရှိပြီးနောက် ပေးအပ်သင့်သည်။
- (7) နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများ ပညာသင်ကြားပြီးနောက် ထိုင်ဝမ်နှစ်နှစ်အောက်မှနေထိုင် ပြီးနောက်ပြန်လည်ရောက်ရှိနေသောကျောင်းသားများ ကျောင်းထွက်ခြင်း သို့မဟုတ် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းသားဘဝ ဆုံးရှုံးပြီး နိုင်ငံရပ်ခြားတွင် နေထိုင်သည့် ကျောင်းသားများ ပြန်လည်ဝင်ရောက်ခွင့်လျှောက်ထားနိုင်သည်။ အခွင့်အရေး တစ်ကြိမ်သာရှိသည်။ သို့သော်လည်း ပညာရေး သို့မဟုတ် အကျင့်စာရိတ္တပျက်ကွက်သောကျောင်းသားများ၊ ကျောင်းစည်းကမ်းများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း သို့မဟုတ် ရာဇဝတ်မှုများအတွက် ထောင်ဒဏ်များ ချမှတ်ခံရပြီး ကျောင်းမှထုတ်ပယ်ခြင်း သို့မဟုတ် ကျောင်းဝင်ပြီးနောက်ကျောင်းသားများ၏ဆုကြေးနှင့် ပြစ်ဒဏ်များ ဆိုင်ရာစည်းမျဉ်းများနှင့်အညီကျောင်းသားအဆင့်အတန်းဆုံးရှုံးခြင်း၊ ပြန်လည်ဝင်ရောက်လျှောက်ထား ခြင်းမပြုရ။
- (8) ထိုင်ဝမ်သို့ရောက်ရှိပြီးနောက် ဝင်ခွင့်မှတ်ပုံတင်ခြင်းမပြု သို့မဟုတ် ဝင်ခွင့်အပြီးတွင် စွန့်လွှတ်ခြင်း သို့မဟုတ် ရုတ်သိမ်းသူများသည် ကိုယ်ပိုင်စရိတ်ဖြင့် မူလနေရပ်သို့ ချက်ခြင်းပြန်သွားရမည် ဖြစ်ပြီး ထိုင်ဝမ်တွင် နေခွင့်မရပါ။
- (9) ကျောင်းသားများ ကျောင်းကာလတွင် နေထိုင်စရိတ်မရှိသော်လည်း စက်ရုံတွင် အလုပ်သင်ကာလတွင် နေထိုင်စရိတ် အထက်တန်းကျောင်းများတွင် အလုပ်သင်များသည် ပြောင်းရွှေ့မှုအခြေခံဖြင့် အကျိုးတူအလှည့်အပြောင်းကို အထက်တန်းကျောင်းနှင့် စက်မှုလုပ်ငန်းဆက်သွယ်ရေးအဖွဲ့များကြား ပြောင်းရွှေ့ပြီး ၃ လမှ ၃ နှစ်အတွင်း (၆ စာသင်ကျောင်းတန်း၊ ဆောင်းရာသီနှင့် နွေရာသီအားပိတ်ရက်များကို ပယ်ချပြီး) အလုပ်သင်မှတ်တမ်းကို ဆောင်ရွက်သည်။ နည်းပညာနှင့် လုပ်ငန်းအတတ်ပညာကောလိပ်များသို့ တက်ရောက်သောအခါ ကျောင်းသားများသည် အလုပ်သင်စနစ်နှစ်ခုအနက် တစ်ခုကို လိုက်နာနိုင်သည် -
  - i. အလုပ်သင်များကို သင်တန်းတစ်ပတ်လျှင် ၄ ရက်ပြုလုပ်ပြီး၊ ၂ ရက်ကျောင်းတတ်ရန်နှင့် ၁ ရက်အနားယူရမည်ဖြစ်ပြီး ၄ နှစ်ပညာရေးတစ်ခုလျှင် (၈ ကျောင်းတန်း) ပြုလုပ်မည်။



ii. အလုပ်သင်များသည် ကျောင်းနှင့် စက်မှုလုပ်ငန်းဆက်သွယ်ရေးအဖွဲ့များကြား ၆ လအတွင်း ပြောင်းရွှေ့ပြီး ၄ နှစ်ပညာရေးတစ်ခုလျှင် (၈ ကျောင်းတန်း) ပြုလုပ်မည်။

**6. ကုန်ကျစရိတ်အမျိုးမျိုး၏ခန့်မှန်းခြေများ (အောက်ပါအသုံးစရိတ်များသည်ထိုင်ဝမ်NTဖြင့် ပဏာမခန့်မှန်းချက်များဖြစ်သည်။ အကိုးအကားအတွက်ဖြင့်)**

(1) ကျောင်းလခထောက်ပံ့ကြေး- နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်းပညာသင်တန်း အထူးတန်း တွန်းအား ပေးရန်အတွက်ကျောင်းသားတစ်ဦးစီအားထောက်ပံ့ငွေပေးမည်ဖြစ်သည် (စုစုပေါင်း ၃ ပညာရေးနှစ်၊ ၆ ဆမက်တာ၊ နှစ်စဉ်ဘတ်ဂျက်ပေါ်မူတည် ကာ သီးခြားစီကြေငြာပါမည်။)

(2) ကျောင်းတွင်နေထိုင်စရိတ်- ကျောင်းတက်စဉ်အတွင်း လစဉ် စားစရိတ်နှင့် တည်းခိုစရိတ်၊ ပိုကြီးသော ထိုင်ပေဒေသတွင် NT.10000 ခန့်နှင့် ထိုင်ပေမြို့အပြင်ဘက်ရှိ ဒေသများတွင် NT.9000 ခန့်၊ အခြားနေရာထိုင်ခင်းစရိတ်များအတွက် အစဉ် 8 ကိုကိုးကားပါ။ နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်းပညာသင်တန်းအတွက် ကျောင်းများနှင့် ဌာနဆိုင်ရာ အချက်အလက် ကိုကိုးကားပါ။ ဤအထူးအတန်း၏ အလုပ်သင်ကာလတွင် သက်ဆိုင်ရာကုမ္ပဏီသည် နေထိုင်စရိတ်များ ထောက်ပံ့ပေးသော်လည်း ပထမနှစ် ကျောင်းသားများသည် ကျောင်းသင်ကာလတည်ငြိမ်စေရန် ပထမနှစ်ဝက်နှင့် နေရပ်ပြန်ကြေးအထိ ကုန်ကျစရိတ် အနည်းဆုံး ယူဆောင်လာရမည်။

(3) ကျောင်းလခ- နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်းပညာသင်တန်းကျောင်းတစ်ခုစီ၏ အခကြေးငွေကောက်ခံမှုဆိုင်ရာအတွက် ကျေးဇူးပြု၍ 8 ကိုကိုးကားပါ။

i. အထွေထွေအခကြေးငွေများနှင့် ကောက်ခံခြင်း၊ ပေးချေခြင်း (အသုံးပြုခ) - ဤပရိုဂရမ်၏ ထောက်ပံ့ကြေးနည်းလမ်းများကို အထက်တန်းပညာရေးဥပဒေ၏ ပုဒ်မ 56၊ အကြောင်းအရာ 1 အရ လက်ရှိပညာသင်နှစ်မစတင်မီ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကောက်ခံမှုနှင့် ငွေပေးချေမှု (အသုံးပြုခ) အချိန်ဇယားအတိုင်း ပေးဆောင်ရမည်။ ပညာရေးဝန်ကြီးဌာန <https://edu.law.moe.gov.tw> ကို ကိုးကားပါ။ အေဂျင်စီကြေး- ကျောင်းတစ်ခုစီ၏ စည်းမျဉ်းများအတိုင်း ပေးဆောင်ပါ။

ii. အစားထိုးစီစဉ်ကြေးနှင့် အခြားအခကြေးငွေများ- ကျောင်းတစ်ခုစီ၏ စည်းမျဉ်းများအတိုင်း ပေးဆောင်ပါ။

(4) အသွားအပြန်ခရီးစရိတ်အားလုံးကိုကိုယ်တိုင်ပေးရမည်ဖြစ်ပြီးထောက်ပံ့ကြေးမရှိပါ။ ကျောင်းသားမိဘ များအနေဖြင့်ကျောင်းသားကျောင်းတက်နေသည့်ကျောင်းသို့ တိုက်ရိုက်ငွေလွှဲပေးပြီး ကျောင်းမှကျောင်း သား၏ကိုယ်စား ဘဏ် သို့မဟုတ် စာတိုက်ဘဏ် တွင်အပ်နှံပြီးလစဉ်တရားဝင်လိုအပ်ချက်များအတိုင်း ပေးချေမည်ဖြစ်သည်။

(5) နိုင်ငံရပ်ခြားရှိတရုတ်ကျောင်းသားများသည် ကျန်းမာရေးအာမခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေထိုင်ခွင့်လက်မှတ်များ ရရှိထားပြီး ထိုင်ဝမ်တွင် ၆ လဆက်တိုက် နေထိုင်သူ သို့မဟုတ် နိုင်ငံမှ ထွက်ခွာသွားပါက ရက်ပေါင်း 30 အောက်သာရှိ၍ ပထမနေ့မှ စတင်၍ ပါဝင်ဆောင်ရွက်သင့်ပါသည်။ ကျန်းမာရေးအာမခံရီမီယံပမာဏသို့ရောက်ရှိပါက သက်ဆိုင်ရာစည်းမျဉ်းများကို လိုက်နာသင့်သည်။ သို့သော်လည်း ဆင်းရဲနွမ်းပါးသောမိသားစုများမှ ကျောင်းသားများသည် ထိုင်ဝမ်သို့ မလာရောက်မီ အေဂျင်စီများ သို့မဟုတ် ယူနစ်များ (ပုဂ္ဂိုလ်ရေးမဟုတ်သော) မှထုတ်ပေးသော ဆင်းရဲနွမ်းပါးမှု အခြေအနေဆိုင်ရာ တရုတ် သို့မဟုတ် အင်္ဂလိပ် အထောက်အထားကို ရယူနိုင်သည်။ ထိုကျောင်းသား

အတွက် O.C.A.C သည်နိုင်ငံတော် ကျန်းမာရေး အာမခံ၏ ထက်ဝက်ကို ထောက်ပံ့မည်ဖြစ်သည်။  
 ထို့အပြင် ထိုင်ဝမ်သို့ရောက်ရှိပြီးနောက်  
 နိုင်ငံရပ်ခြားကျန်းမာရေးအာမခံတွင်မပါဝင်မီ၊ကျောင်းသားများ  
 အတွက်ဆေးဘက်ဆိုင်ရာအာမခံတွင်ကျောင်းသားများ၏ဒဏ်ရာနှင့်ရောဂါများအတွက်ဆေးဘက်ဆိုင်  
 ရာအာမခံ၏လည်ပတ်မှုစည်းမျဉ်းများနှင့်အညီပါဝင်နိုင်သည်။ O.C.A.C သည်အာမခံ၏  
 ထက်ဝက်ကို ထောက်ပံ့မည်ဖြစ်သည်။

**7. အခြားကြိုတင်သတိပေးချက်များ**

(1) ထိုင်ဝမ်သို့လာရောက်သော ကျောင်းသားများသည် စည်းမျဉ်းများနှင့်အညီ အောက်ပါကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်သင့်သည်-

- i. နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ (a) R.O.C ဗီဇာလျှောက်လွှာပုံစံ (ကျေးဇူးပြု၍ <https://www.boca.gov.tw> , 點選簽證 / 簽證線上填表 / 一般申請表 နိုင်ငံခြားရေးဝန်ကြီးဌာန၏ဝဘ်ဆိုဒ်တွင် အွန်လိုင်းဖောင်ဖြည့်ခြင်း/အထွေထွေလျှောက်လွှာပုံစံများ အား အကွက်တိုင်ရှိ အချက်အလက်ဖြည့်သွင်းခြင်း၊ ဒေါင်းလုဒ်ဆွဲ လက်မှတ်ရေးထိုးခြင်း) (b) နိုင်ငံကူးလက်မှတ် (သက်တမ်း 6 လထက် ပိုရပါမည်) (c) အဖြူနောက်ခံဖြင့် 6 လအတွင်း ရိုက်ထားသော 2 လက်မအရွယ် အရောင်ဓာတ်ပုံ 2 ပုံ (d) ဝင်ခွင့်သတိပေးစာ (e) ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးသောကျန်းမာရေးစစ်ဆေးမှုလက်မှတ် သို့မဟုတ် အသိအမှတ် ပြုသော နိုင်ငံခြားဆေးရုံမှ (နေထိုင်ရာနိုင်ငံရပ်ခြားအဖွဲ့အစည်းထံဆက်သွယ်ပါ) ပြီးခဲ့သော 3 လ အတွင်းထုတ်ပေးသောကျန်းမာရေးစစ်ဆေးချက်လက်မှတ် (ဆိုလိုသည်မှာ " နေထိုင်မှု သို့မဟုတ် အခြေချနေထိုင်မှု ကျန်းမာရေးစစ်ဆေးခြင်း" ကို ဝဘ်ဆိုဒ် <https://www.cdc.gov.tw/國際旅遊與健康/外國人健康管理/外籍學位生健檢> ဖတ်ရှုပါ။) (f) အသက် 18 နှစ်အောက်ကျောင်းသား များသည် "မိဘများခွင့်ပြုချက်" နှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ (3 လအတွင်းထုတ်ပေးသည့်) (g) ကျွန်ုပ်၏အစိုးရတည်နေရာအရ နိုင်ငံခြားမှ အခြားသက်သေခံစာများနှင့် ပတ်သက်သော လိုအပ်သော အထောက်အထားများ၊ ကျွန်ုပ်၏အစိုးရတည်နေရာမှ နေထိုင်ခွင့်လက်မှတ် ဗီဇာလျှောက်ထားပြီး၊ နိုင်ငံသို့ ဝင်လာပြီး နောက်တစ်နေ့မှ စ၍ 30 ရက်အတွင်း နိုင်ငံခြားသား၊ ပင်လယ်ပြင်၊ မြောက်ကွင်းနှင့် ဟောင်ကောင်၊ မက္ကဆီကို မတင်ပြသော သက်သေခံစာများကို အင်တာနက်မှတစ်ဆင့် လျှောက်ထားရန်အတွက် (ဝက်ဘ်ဆိုက်မှာ <https://coa.immigration.gov.tw/coa-frontend/foreign-student/individual/login>) ချမှတ်ပြီး၊ ပညာရေးဝန်ကြီးဌာနမှ လက်ခံမည်မဟုတ်ပါ။ လျှောက်လွှာအတွင်း သက်ဆိုင်ရာမေးခွန်းများရှိပါက၊ စနစ် စနစ်ဖုန်းတောင်းဆိုမှုဝန်ဆောင်မှု ဖုန်းနံပါတ် 02-2796-7162 သို့ သို့မဟုတ် နိုင်ငံခြားသားများအတွက် 1990 ဖုန်းဆက်ပြီး အကူအညီရယူပါ။ ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော နိုင်ငံခြားဆေးရုံ မရှိသူများသည် ပြည်ပရှိအေဂျင်စီသို့ ဆက်သွယ်ပြီး ပြည်တွင်း ဗီဇာ လုပ်ငန်းစဉ်များကို လိုက်နာနိုင်သည်။
- ii. ထိုင်ဝမ်ဒေသတွင် အိမ်ထောင်စုစာရင်း မှတ်ပုံတင်မရှိသူများသည် နေထိုင်ရာနေရာ၌ အောက်ပါ စာရွက်စာတမ်းများကို ပြင်ဆင်ထားသင့်သည် (a) လျှောက်လွှာပုံစံ (နိုင်ငံသားစိစစ်ရေးကတ်

သတ်မှတ်ချက်အရ ဓာတ်ပုံ 1 ပုံ) (b) နေထိုင်ရာ သို့မဟုတ် နေထိုင်ကြောင်း သက်သေခံလက်မှတ် (c) နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြားလုံလောက်သော စာရွက်စာတမ်းများ (d) နိုင်ငံရပ်ခြားနေထိုင်ရာ ရဲတပ်ဖွဲ့၏ မှတ်တမ်းလက်မှတ် (အရွယ်မရောက်သေးသူများ၊ နိုင်ငံရပ်ခြားတွင် နေထိုင်ခွင့် မထုတ်ပေးရသေးသော သို့မဟုတ် မထုတ်ပေးသူများ ပူးတွဲတင်ပြခြင်းမှ ကင်းလွတ်ခွင့်) (e) ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးသောကျန်းမာရေးစစ်ဆေးမှုလက်မှတ် သို့မဟုတ် အသိအမှတ် ပြုသော နိုင်ငံခြားဆေးရုံမှ (နေထိုင်ရာနိုင်ငံရပ်ခြားအဖွဲ့အစည်းထံဆက် သွယ်ပါ) ပြီးခဲ့သော 3 လ အတွင်းထုတ်ပေးသောကျန်းမာရေး စစ်ဆေးချက်လက်မှတ် (ဆိုလိုသည်မှာ "နေထိုင်မှု သို့မဟုတ် အခြေချနေထိုင်မှုကျန်းမာရေးစစ်ဆေးခြင်း" ကို ဝတ်ဆိုးဒ် <https://www.cdc.gov.tw/國際旅遊與健康/外國人健康管理/外籍學位生健檢> ဖတ်ရှုပါ။ ) (f) ကြေညာစာတမ်းနှင့် အခြားသက်သေခံစာများကို ဖြန့်ဝေပြီး၊ ကျွန်ုပ်၏နိုင်ငံသားမှ အတည်ပြုကြောင်းမှတ်ပုံတင်စွမ်းအားရှိ၍ တရားဝင်ရောက်ရှိလာပြီး၊ တာဝန်ဆုံးမည့်အချိန်မီ ထပ်မံလျှောက်ထားနိုင်သော အတည်ပြုအဖြစ်တွင် 'မျိုးဆက်ပညာရေးတတ်လျော်နိုင်မှု' အချိန်အတွက် အဖော်ပြုပြီး ထပ်လပ်ခြင်းမှာ ဖြတ်သန်းမည်မဟုတ်ပါ။

iii. ထိုင်ဝမ်တွင်အိမ်ထောင်စုစာရင်းမူရင်းရှိသူများသည် နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် နိုင်ငံတွင်း ဝင်ရောက်ပြီး ရက်ပေါင်း 30 အတွင်း လေဆိပ်တွင် တံဆိပ်တုံးရိုက်နှိပ်ထားသည့်နိုင်ငံကူးလက်မှတ် ဖြင့်မှတ်ပုံတင်ရုံးသို့ သွားရောက်ရမည်ဖြစ်သည်။ ပြောင်းရွှေ့နေထိုင်ရန်အတွက် မှတ်ပုံတင်ပါ။ နယ် မြေနေထိုင်ခွင့်လျှောက်ရန်မလိုပါ။

(2) တင်သွင်းထားသော အထောက်အထားစာရွက်စာတမ်းများ အတုအပ၊ အသုံးပြုမှု သို့မဟုတ် ပြောင်းလဲပါက ဝင်ခွင့်များကို ရုတ်သိမ်းမည်။ မှတ်ပုံတင်ထားသော ကျောင်းသားများ ကျောင်းသား အဆင့်အတန်းကို ရုတ်သိမ်းပြီး သက်ဆိုင်ရာ ပညာရေး အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးမည် မဟုတ်ကြောင်းနှင့် မူလနေရပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ကုန်ကျစရိတ်များကို မိမိကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်သည်။

(3) အသက် 18 နှစ်ပြည့်ပြီးသည့်နောက်နှစ် ဇန်နဝါရီလ 1 ရက်နေ့ မှအသက် 36 နှစ်ပြည့် (ဒီဇင်ဘာလ 31 ရက်နေ့) တွင် စစ်မှုထမ်းတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ အမှုထမ်းအသက်အရွယ်ရှိသူ (အမှုထမ်းရွယ် ဟုခေါ်ဆိုသည်)။ ထိုင်ဝမ်တွင် အိမ်ထောင်စုစာရင်းရှိ မည်သူမဆို စစ်မှုထမ်းစဉ်ကာလအတွင်း စစ်မှုထမ်းရန် တာဝန် ရှိသည်။ အိမ်ထောင်စုစာရင်းသည် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့သွားသည်ဖြစ်စေ၊ ဝင်ရောက်ခြင်း နှင့် ထွက်ခွာချိန်တွင် မှတ်တမ်းများတွင် ထည့်သွင်းထားဆဲဖြစ်သည်။ နိုင်ငံကူးလက်မှတ် နှစ်မျိုးရှိသော်လည်း သာမန်မှုကြမ်းရေးဆွဲသူအဖြစ် စာရင်းသွင်းထားဆဲဖြစ်သည်။ စစ်မှုထမ်းတာဝန် များကို ကျေပွန်သည်အထိ နိုင်ငံတွင်းမှ ထွက်ခွင့်ကို ကန့်သတ်ထားသင့်သည်။

(4) ထိုင်ဝမ်ရှိ အိမ်ထောင်စုစာရင်းရှိသော နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများ(ယောက်ျား)၊ ကျောင်းပညာ ရေး၏အခွင့်အရေးအတွက်ကျောင်းတက်ချိန်အတွင်းစည်းမျဉ်းများအတိုင်းလျှောက်ထားပါ။ ဘွဲ့ရပြီး နောက် သို့မဟုတ် ကျောင်းထွက်ပြီးနောက်တွင် အထွေထွေပြည်တွင်းရေးဥပဒေမူကြမ်းကို ကျင့်သုံးသင့် ပြီးစစ်မှုထမ်းခြင်းလုပ်ငန်းစဉ်ကိုဥပဒေနှင့်အညီကိုင်တွယ်ဆောင်ရွက်သင့်သည်။

စစ်မှုထမ်းခြင်းဆိုင်ရာ မေးခွန်းများအတွက် ဝန်ဆောင်မှုအုပ်ချုပ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်သွယ်ပါ။

(5) နိုင်ငံခြား အထက်တန်းအောင်မြင်ပြီး အမှုထမ်းရွယ် နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများ သို့မဟုတ် ပညာသင်ကြားနိုင်ငံကူးလက်မှတ်နေထိုင်ရန်ဗီဇာ ဖြင့် အထက်တန်းအောင်မြင်ပြီးပါက မူလအဆင့်ထက် နိမ့်သောကျောင်းတွင် ပညာသင်ကြားရန် နိုင်ငံရပ်ခြားမှ ပြန်လာသူများ “တာဝန်ထမ်းဆောင်ရန် စည်းမျဉ်းများ” အပိုဒ် 4၊ အကြောင်းအရာ 2၊ ကျောင်းရွှေ့ဆိုင်းခြင်းဆိုင်ရာ အခြေအနေများ။

(6) နိုင်ငံရပ်ခြားရှိ ကျောင်းသားများ၏ မိဘများသည် ထိုင်ဝမ်ရှိ ဆွေမျိုး သို့မဟုတ် သူငယ်ချင်းကို ပြုစုစောင့်ရှောက်ရန် အုပ်ထိန်းသူအဖြစ် သတ်မှတ်သင့်သည်။ အသက် ၁၈နှစ်အောက် နိုင်ငံခြားပတ်စပို့ရှိသူတိုင်း ထိုင်ဝမ်ရှိ အုပ်ထိန်းသူထံမှ သဘောတူညီချက်လွှာကို တင်ပြရန် မလိုအပ်ပါ။

(7) နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်းပညာသင်တန်း အထူးတန်းခွဲများတွင် ပညာသင်ကြားနေကြသော ကျောင်းသားများအတွက် ကျောင်း နှင့် ကုမ္ပဏီသည်အဖွဲ့လိုက်တည်းခိုရန်အတွက်စီစဉ်ပေးသင့်ပြီး အခကြေးငွေများကို တစ်ခုချင်းအလိုက် သတ်မှတ်စံနှုန်းများအတိုင်း ကောက်ခံသွားမည်။

(8) ဝင်ခွင့်မှတ်တမ်းများရှိသည့်ကျောင်းသားများသည် ကိုယ်တိုင်လွှဲပြောင်းခြင်းမပြုရ- အဆင့်မြင့်ပညာရေး ကျောင်းများ (ကောလိပ်များ)၊ လေကြောင်းတက္ကသိုလ်များ၊ ကောလိပ်များနှင့် တက္ကသိုလ်များ၊ အဆင့် မြင့်ပညာရေး၊ မဟာအလုပ်ခွင် ပရော်ဖက်ရှင်နယ်သင်တန်းများ၊ အခြားသင်တန်းများမှာ ညဘက်နှင့် ညဘက်တွင်သာ၊ ရုံးပိတ်ရက်များတွင် သင်ကြားပေးသော သင်တန်းများ။ သို့သော်၊ ၎င်းသည် ကျောင်းပညာရေးမှလွဲ၍ အခြားအကြောင်းများကြောင့် ထိုင်ဝမ်တွင် တရားဝင်နေထိုင်ခွင့်ရရှိသော နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများနှင့် သက်ဆိုင်ခြင်းမရှိပေ။ အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်း များကို ဖောက်ဖျက်ကျူးလွန်သူများသည် ၎င်းတို့၏ ကိုယ်တိုင် လွှဲပြောင်းခြင်း သို့မဟုတ် ရာထူးတိုး ကျောင်းသား အဆင့်အတန်းကို ရုတ်သိမ်းမည်ဖြစ်ပြီး သက်ဆိုင်ရာ ပညာရေး လက်မှတ်များကို ထုတ် ပေးမည်မဟုတ်ကြောင်း၊ ၎င်းတို့ကို ဘွဲ့ရပြီးနောက် တွေ့ရှိပါက ၎င်းတို့၏ ဘွဲ့လက်မှတ်များကို ကျောင်းမှ ရုတ်သိမ်းသင့်ကြောင်း၊ ဘွဲ့ လက်မှတ်များကို ပြန်လည်ရယူခြင်း သို့မဟုတ် ပယ်ဖျက်သင့်သည်။

(9) ဘွဲ့ရရှိထားသည့်နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများသည်ကျောင်းအတန်းကိုဆန္ဒအလျောက်စွန့်လွှတ်ကာကျောင်းမတက်ခြင်းကြောင့် နိုင်ငံရပ်ခြားတရုတ်ကျောင်းသားရာထူးမှ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဤအထူးအတန်းတွင် ပညာသင်ကြားနေသော နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများသည် အကြောင်း တစ်ခုခုကြောင့်ထိုင်ဝမ်တွင်ပညာဆက်လက်မသင်နိုင်ဘဲကျောင်းအတန်းကိုမိမိဆန္ဒအလျောက် စွန့်လွှတ် ရန်အတွက်သာ လျှောက်ထားနိုင်သည်။

(10) နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများသည် ပညာသင်ကြားနေချိန်၊ ဘွဲ့လွန်ကာလ သို့မဟုတ် ဆန္ဒအလျောက်ကျောင်းအတန်းကိုစွန့်လွှတ်ပြီး ဗီဇာလျှောက်ထားပြီးနောက်တွင် တရားမဝင် အလုပ်လုပ် ကိုင်ခြင်း သို့မဟုတ် စာရွက်စာတမ်းအတုပြုလုပ်ခြင်းကဲ့သို့သော ဥပဒေနှင့်

စည်းမျဉ်းများကို ချိုးဖောက် ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။

(11) ထိုင်ဝမ်သို့လာရောက်စာရင်းသွင်းပြီးနောက်၊ အတန်းစာမေးပွဲ၊ ကျောင်းဆိုင်းခွဲခြားနှင့် ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ စည်းမျဉ်းများကိုသက်ဆိုင်ရာစည်းမျဉ်းများနှင့်အညီကိုင်တွယ်ဆောင်ရွက်ရမည်။ ပရိုဂရမ်တွင်ပါသော ကျောင်းသားများသည် ပထမတန်းလေးသင်တန်း၏ ဒုတိယကျောင်းတစ်ဦးမှ ဒုတိယတန်းအတန်း၏ ပထမကျောင်းမတိုင်မှီ အခြားဘာသာရပ် သို့မဟုတ် ကျောင်းသို့ ပြောင်းရွှေ့လျက် လျှောက်ထားနိုင်ပါသည်။ မေဂျာအပြောင်းအရွှေ့ သို့မဟုတ် လွှဲ ပြောင်းခြင်းကို စက်မှုလုပ်ငန်းခွင်ရှိနိုင်ငံရပ်ခြားကျောင်းသားများအတွက် အထူးအတန်း၏ အတွင်းပိုင်း အပြောင်းအရွှေ့တွင်ကန့်သတ်ထားသည်။ တက္ကသိုလ် ပူးပေါင်းဆောင်ရွက်မှု၊ နှင့် ပြောင်းရွှေ့ကျောင်းမှလက်ခံသည့်နေရာအရေလွှဲပြောင်းခြင်းအတွက်အတည်ပြုထားသောနေရာအရေအတွက်သည် မူလနံပါတ်ထက်မကျော်လွန်စေဘဲ၊ သက်ဆိုင်ရာများကို "အထက်တန်းကျောင်းသားအဆင့်အတန်းစီမံခန့်ခွဲမှုဆောင်ရွက်မှုများ" နှင့်အညီ ကိုင်တွယ်ဆောင်ရွက်ရပါမည်။ နည်းပညာကောလိပ်များနှင့် ချိတ်ဆက်ရန် O.C.A.C မှ ရွေးချယ်ထားသော ဤအထူးအတန်းကို နည်းပညာကောလိပ်များနှင့် ကောလိပ်များမှ ကျောင်းသားများအား ဘွဲ့ရရန်အတွက် အတည်ပြုထားသော အဆင့်မြင့် အသက်မွေးဝမ်းကျောင်းကောလိပ်များသို့ ဝင်ရောက်ရန်၊ ပညာရေးဝန်ကြီးဌာနသည် ကျောင်းတစ်ခုစီ၏ အခြားစက်မှုလက်မှုတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး အထူးတန်းခွဲများသို့ ပြောင်းရွှေ့နိုင်သော်လည်း အထူးတန်းခွဲစနစ်ဖြင့် ဌာနတွင်း ပြောင်းရွှေ့ရန် ကန့်သတ်ထားဆဲဖြစ်ပြီး လျှောက်လွှာလက်ခံသည့်ကျောင်းမှ သက်ဆိုင်ရာဌာနအလိုက် အရည်အချင်းများကို ရွေးချယ်မည်ဖြစ်ကြောင်း၊ လက်တွေ့အတွေ့အကြုံနှင့် လျှောက်လွှာလက်ခံသည့်ကျောင်းမှ လက်ခံသည့်နေရာအရေအတွက်သည် မူလခွင့်ပြုထားသောခွဲတမ်းထက် မကျော်လွန်ရပါ။ ဤပရိုဂရမ်ပညာတတ်သူများသည် အပျက်သက်ခံပြီး၊ အပျက်သက်ခြင်းကိုရှင်းလင်းပြီးနောက်တွင် မူရင်းကျောင်း၊ မူရင်းဘာသာရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ပါသည်။ အပျက်ခွင့်နှင့် ဆိုင်ရာ စည်းမျဉ်းများသည် တိုက်ရိုက်ချမှတ်သည့် ကျောင်း၏ လုပ်ထုံးလုပ်နည်းများနှင့် သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။ အဆိုပါကျောင်းများသည် ချိန်ဆိုင်းပိတ်သိမ်းရာတွင် ဤအချိန်ကာလကို မျှဝေ၍ စုံစမ်းမှုများပေးသွားသော သတင်းအချက်အလက်များကို တိကျစွာ အကြောင်းကြားရမည်ဖြစ်သည်။ အခြားသော အခြေအနေများမှ စွမ်းဆောင်နိုင်လျက် စမ်းသပ်ခြင်းနှင့် ပြန်လည်စမ်းသပ်ခြင်းအတွက် အကြောင်းအရင်းမရှိပါ။

(12) အထက်တန်းကျောင်းများတွင် ဆောက်လုပ်ရေး-သင်ကြားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဥပဒေ ပုဒ်မ 22 အရ ဆောက်လုပ်ရေး-သင်ကြားရေးကျောင်းသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရေး- "ဆောက်လုပ်ရေး-သင်ကြားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းသည် ကျောင်းသားများအတွက် နေထိုင်စရိတ်များကို ပေးဆောင်ရမည်။ ကျောင်းသားများ၏ လေ့ကျင့်ရေးစာချုပ်နှင့်အညီ နေထိုင်စားသောက်စရိတ်သည်အသက်မွေးဝမ်းကြောင်းသင်တန်းတွင်ပါဝင်သည့် ကျောင်းသားများအတွက် ထောက်ပံ့ငွေဖြစ်သည်။ လစာ သို့မဟုတ် ဝန်ဆောင်မှုဝင်ငွေမဟုတ်သော ဝင်ငွေသည် အလုံးစုံဝင်ငွေခွန်မှ ကင်းလွတ်ခွင့်ဖြစ်သည်။"

(13) ကျောင်းနှင့်အေဂျင်စီ ပူးပေါင်းပြီး ကြော်ငြာအတုများ ပြုလုပ်ခြင်း ၊ ကျောင်းသားများအားလိမ်လည်လှဲဖြားခြင်းများကို အစီရင်ခံပြီး အတည်ပြုကြောင်းသိရှိခဲ့လျှင် လာမည့် ၃ နှစ်အတွင်း ဤကျောင်း၏ကျောင်းသားခေါ်ဆိုမှုကို ရပ်နားမည်ဖြစ်သည်။

(14) ဤအထူးအတန်းသည် ၇ နှစ်တာ ပညာသင်ယူရမည့်အတန်းဖြစ်သည်။ သို့ဖြစ်ပါ၍ ဤအတန်းကို လေ့လာရန် ရွေးချယ်သော ကျောင်းသားများသည် အထက်တန်းအောင်မြင်လျှင် တိုက်ရိုက် တက္ကသိုလ်တက်ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် ကျောင်းသားများသည် ဤ<sup>3+4</sup> program မှတခြား program သို့ကူးပြောင်းလေ့လာလိုပါက တက္ကသိုလ်တိုက်ရိုက်တက်ပိုင်ခွင့်ထောက်ခံစာထုတ်ပေးမည်မဟုတ်ပါ။

8. 招生學校及科別 Admission Schools and Subjects

1	大同高中(臺北市)	資料處理科	တိုင်ပေမြို့၊ ဒါတုံးအထက်တန်းကျောင်း	သတင်းအချက်အလက်ပညာဌာန
2	育達高中(臺北市)	烘焙科	တိုင်ပေမြို့၊ ယူတါအထက်တန်းကျောင်း	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
3	稻江商職(臺北市)	商業經營科	တိုင်ပေမြို့၊ ဒေါကျောင်စီးပွားရေးအထူး ကျောင်း	စီးပွားရေးစီမံခန့်ခွဲမှုဌာန
		觀光事業科		ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဌာန
4	能仁家商(新北市)	資料處理科	ရှင်ပေမြို့၊ နင်နင်အထူးပညာရေးကျောင်း	သတင်းအချက်အလက်ပညာဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
5	莊敬工家(新北市)	資訊科	ရှင်ပေမြို့၊ ကျောင်းခွင့်ကျင်နည်းပညာအထူးကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		汽車科		မော်တော်ယာဉ်နည်းပညာဌာန
		資料處理科		သတင်းအချက်အလက် 처리 ဌာန
		食品加工科		အစားအသောက်ထုတ်လုပ်မှုနှင့်ပြုပြင်ခြင်းဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
6	樹人家商(新北市)	資訊科	ရှင်ပေမြို့၊ သုရင်အထူးပညာရေးကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
7	豫章工商(新北市)	資訊科	ရှင်ပေမြို့၊ ယူချန်စီးပွားရေးနည်းပညာကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
8	方曙商工(桃園市)	照顧服務科	ထောယွန်းမြို့၊ ဖန်ရှုစီးပွားရေးနည်းပညာကျောင်း	လူမှုဖူလုံနှင့်စောင့်ရှောက်ဝန်ဆောင်မှုဌာန
9		資訊科		သတင်းအချက်အလက်နည်းပညာဌာန

		機械科		စက်မှုပညာဌာန
	世紀綠能工商 (桃園市)	資料處理科	ထောယွန်းမြို့၊ ဆယ်ချီအစိမ်းအနီစီးပွားရေးနည်းပညာကျောင်း	သတင်းအချက်အလက်ပညာဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
10		資料處理科		သတင်းအချက်အလက်ပညာဌာန
	永平工商(桃園市)	烘焙科	ထောယွန်းမြို့၊ ယွမ်ပိန်းစီးပွားရေးနည်းပညာကျောင်း	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
11		資訊科	ထောယွန်းမြို့၊ ကွမ်ဒီအထက်တန်းကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
	光啟高中(桃園市)	餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
12		資訊科	ထောယွန်းမြို့၊ ဒီးအင်းအထက်တန်းကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
	啟英高中(桃園市)	時尚造型科		ဖက်ရှင်ဒီဇိုင်းနှင့်အလှပြင်အတတ်ဌာန
13		資訊科	ဆင်းချူမြို့၊ ကွမ်ဖုအထက်တန်းကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
	光復高中(新竹市)	資料處理科		သတင်းအချက်အလက်ပညာဌာန
14		電子商務科	ဆင်းချူခရိုင်၊ ယန်ဒယ်အထက်တန်းကျောင်း	အီလက်ထရွန်နစ်ကုန်သွယ်ရေးပညာဌာန
	仰德高中(新竹縣)	餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
15		資訊科		သတင်းအချက်အလက်နည်းပညာဌာန
	東泰高中(新竹縣)	微電腦修護科	ဆင်းချူခရိုင်၊ တောင်ထေးအထက်တန်းကျောင်း	ကွန်ပျူတာပြုပြင်ထိန်းသိမ်းရေးပညာဌာန
		商用資訊科		စီးပွားရေး သတင်းအချက်အလက်နည်းပညာဌာန
		烘焙食品科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန



		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
16	青年高中(臺中市)	資訊科	ရှင်ပေမြို့၊ ယူချန်စီးပွားရေးနည်းပညာကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		汽車科		မော်တော်ယာဉ်ပြုပြင်ရေးပညာဌာန
		商用資訊科		စီးပွားရေးသတင်းအချက်အလက်နည်းပညာဌာန
		烘焙食品科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		觀光事業科		ခရီးသွားလုပ်ငန်းပညာဌာန
17	致用高中(臺中市)	資訊科	ထောယွန်းမြို့၊ ဆယ်ချီအစိမ်းအနီစီးပွားရေးနည်းပညာကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		機械科		စက်မှုပညာဌာန
		烘焙食品科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
18	慈明高中(臺中市)	資訊科	တိုင်ချူမြို့၊ ဇီမင်းအထက်တန်းကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		烘焙食品科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
19	嶺東高中(臺中市)	商業經營科	တိုင်ချူမြို့၊ လင်တုံအထက်တန်းကျောင်း	စီးပွားရေးစီမံခန့်ခွဲမှုဌာန
		觀光事業科		ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဌာန
20	義峰高中(雲林縣)	照顧服務科	ယွန်းလင်ခရိုင် ယီဖုန်းအထက်တန်းကျောင်း	လူမှုဖူလုံနှင့်စောင့်ရှောက်ဝန်ဆောင်မှုဌာန
21	東吳工家(嘉義市)	資訊科	ကားယီမြို့၊ တောင်ဦးနည်းပညာအထူးကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		電子商務科		အီလက်ထရွန်နစ်ကုန်သွယ်ရေးဌာန

		烘焙科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
22	萬能工商(嘉義縣)	資訊科	ကားယီခရိုင်	သတင်းအချက်အလက်နည်းပညာဌာန
		烘焙食品科	ဝမ်နင်စီးပွားရေးနည်းပညာ	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲管理科	ကျောင်း	စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
23	六信高中(臺南市)	資訊科	တိုင်နမ်းမြို့	သတင်းအချက်အလက်နည်းပညာဌာန
		烘焙食品科	လုခ်ရှင်အထက်တန်းကျောင်း	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
24	育德工家(臺南市)	烘焙食品科	တိုင်နမ်းမြို့	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲技術科	ယုဒက်နည်းပညာအထူးကျောင်း	စားသောက်ဝန်ဆောင်မှုနည်းပညာဌာန
25	亞洲餐旅(臺南市)	電子商務科	တိုင်နမ်းမြို့	အီလက်ထရွန်နစ်ကုန်သွယ်ရေးဌာန
		烘焙食品科	အာရှခရီးသွားနှင့်စားသောက်	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲技術科	ကျောင်း	စားသောက်ဝန်ဆောင်မှုနည်းပညာဌာန
26	三信家商(高雄市)	資料處理科		သတင်းအချက်အလက်ပညာဌာန
		烘焙食品科	ကောရှုံးမြို့	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲管理科	သမ်ရှင်အထူးပညာရေးကျောင်း	စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
27	立志高中(高雄市)	電子科	ကောရှုံးမြို့	အီလက်ထရွန်နစ်နည်းပညာဌာန
			လစ်ချီအထက်တန်းကျောင်း	
28	樹德家商(高雄市)	資料處理科	ကောရှုံးမြို့	သတင်းအချက်အလက်ပညာဌာန
		烘焙食品科	သုဒက်အထူးပညာရေးကျောင်း	မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန

		美容科		အလှပြင်နှင့်အလှအပပညာဌာန
29	中山工商(高雄市)	資訊科	ကောရှုံးမြို့၊ စင်ရှန်းစီးပွားရေးနည်းပညာ ကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		電子科		အီလက်ထရွန်နစ်နည်းပညာဌာန
		汽車科		မော်တော်ယာဉ်နည်းပညာဌာန
		商業經營科		စီးပွားရေးစီမံခန့်ခွဲမှုဌာန
		烘焙食品科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		美容科		အလှပြင်နှင့်အလှအပပညာဌာန
30	高苑工商(高雄市)	資訊科	ကောရှုံးမြို့၊ ကောရမ်စီးပွားရေးနည်းပညာ ကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		烘焙科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲管理科		စားသောက်ဆိုင်နှင့်အစားအသောက်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဌာန
31	華德工家(高雄市)	資訊科	ကောရှုံးမြို့၊ ဟွာဒက်နည်းပညာအထူးကျောင်း	သတင်းအချက်အလက်နည်းပညာဌာန
		烘焙科		မုန့်ဖုတ်နှင့်အစားအသောက်ထုတ်လုပ်ရေးဌာန
		餐飲技術科		စားသောက်ဝန်ဆောင်မှုနည်းပညာဌာန
32	新光高中(高雄市)	資訊科	ကောရှုံးမြို့၊ ရှင်းကွမ်အထက်တန်းကျောင်း	သတင်းအချက်အလက်နည်းပညာဌာန

2025 年海外僑生申請來臺升讀高級中等學校產學攜手合作僑生專班繳交資料檢核表

(本表請置於申請表件首頁，須繳交表件請參閱簡章，依項次順序裝訂於裝訂線中)

ဤစာရွက်ကို လျှောက်လွှာ၏ မျက်နှာဖုန်းတွင်ထားပါ။ စာရွက်စာတန်းများကို ဤဇယား၏အမှတ်စဉ်အလိုက် ဤစာရွက်၏အောက်တွင်ထားပေးပါ။

申請人中文姓名：

※ 僑生編號：

လျှောက်ထားသူ၏တရုတ်နာမည်

ကျောင်းသားနံပါတ်

申請人英文姓名：

(僑生編號由僑務委員會編製，申請人勿填)

လျှော်ထားသူ၏အင်္ဂလိပ်နာမည်

(လျှောက်ထားသူဖြည့်ရန်မလိုပါ။)

出生年月日：西元 年 月 日 性別： 男  女 國別：

မွေးနေ့： နှစ် လ ရက် လိုင်အမျိုးအစား： ကျား  မ နိုင်ငံ：

\*\*\*\* 下表係供駐外機構、保薦單位檢核申請人所繳各項證件，請申請人勿填\*\*\*\*

အောက်ပါဇယားကို သုံးရုံးနှင့်တာဝန်ခံဌာနမှလျှောက်လွှာတင်သူ၏စာရွက်စာတန်းများကို စစ်ဆေးရန်ဖြစ်သည်။ လျှော်ထားသူဖြည့်ရန်မလိုပါ။

項次	駐外機構、保薦單位審查意見 သုံးရုံးနှင့်တာဝန်ခံဌာန၏အကြံပေးချက်		備註 မှတ်ချက်	
	繳交表件 ပေးပို့သောစာရွက်စာတန်း	表件繳交情形勾選欄 ပေးပို့သောစာရွက်စာတန်းအခြေအနေ မှတ်သားရန် အကွက်		
		頁次 စာမျက်နှာအ မှတ်		本欄位係依據 簡章規定勾選 ဤအကွက်တွင်စဉ်းကမ်းအရ မှတ်သားပါ။
1	申請表 (1 式 3 份，其中 1 份由保薦單位留存) လျှောက်လွှာ (1 မျိုး 3 စောင် 1 စောင်ကို တာဝန်ခံဌာန၌ထားပါ။)	第 ___ 頁 နံပါတ်	<input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ	務必要求申請者確實填寫在 臺監護人資料 ထိုင်ဝမ်နိုင်ငံ၏အုပ်ထိန်းသူအချက် အလက်ရေးရန် လျှောက်ထားသူအားတောင်ဆိုပါ။
2	志願表 ကျောင်းရွေးထားသောစာရွက်	第 ___ 頁 နံပါတ်	<input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ	
3	僑居地居留證件 (如僑居地身分證影本或護照影 本) 或中華民國護照及僑居身分加簽之影本 နေထိုင်သည့်နိုင်ငံ၏နိုင်ငံမှတ်ပုံတင် (မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်) သို့မဟုတ် ထိုင်ဝမ်နိုင်ငံ၏နိုင်ငံကူးလက်မှတ်	第 ___ 頁 နံပါတ်	<input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 符合規定 သတ်မှတ်ချက်ညီသည် <input type="checkbox"/> 缺件 မရှိပါ <input type="checkbox"/> 不符規定 သတ်မှတ်ချက်နှင့်မညီပါ	證件需經海外保薦單位查證 屬實 စာရွက်စာတန်းများကို တာဝန်ခံဌာနမှ စစ်မှန်ကြောင်းစစ်ဆေးရမည်။
4	學歷證件：經駐外機構驗證或由保薦單位核驗之 畢業證書 (本年夏季應屆畢業，尚未領得畢業證 書者，可檢送本學期在學證明書) ပညာအရည်အချင်းစာရွက်စာတန်း - သုံးရုံးမှ တံဆိပ်ထုထားသော သို့မဟုတ် တာဝန်ခံဌာနမှ စစ်ဆေးထားသော ဘွဲ့လက်မှတ် ( ဘွဲ့လက်မှတ် မရသေးသူများ ကျောင်းသားထောက်ခံစာ ပေးပို့နိုင်သည်)	第 ___ 頁 နံပါတ်	<input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ	以僑居地立案學校為限 အထောက်အထားမြှင့်တင်သော နိုင်ငံတွင် မှတ်ပုံတင်ထားသော ကျောင်းသား။
5	經駐外機構驗證或由保薦單位核驗之最近 3 學 年原始成績單，並註明該校所在地及學制年限，由 保薦單位簽章證明 သုံးရုံးမှ တံဆိပ်ထုထားသော သို့မဟုတ် တာဝန်ခံဌာနမှ စစ်ဆေးထားသော အနိဆုံး 3 နှစ်တာကာလ၏အမှတ်စာရင်း၊ ကျောင်း၏လိပ်စာနှင့် ကျောင်းစနစ်ကိုရေးပြီးတာဝန်ခံကျောင်းမှတံဆိပ်ထုပေးပါ။	第 ___ 頁 နံပါတ်	<input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ	以僑居地立案學校為限 အထောက်အထားမြှင့်တင်သော နိုင်ငံတွင် မှတ်ပုံတင်ထားသော ကျောင်းသား။

6	<p>檢具在僑居地華校初中畢業或相當於華校初中之外文學校畢業之證書或證明，且 3 學年學業成績平均在 60 分以上。如因僑居地學制無法發給中學畢業證書，得繳交相當於我國國中 3 年級畢業程度之證明文件</p> <p>တရုတ်ကျောင်းအလယ်တန်း သို့မဟုတ် တရုတ်ကျောင်းအလယ်တန်းနှင့် တူညီသော ကျောင်း၏ဘွဲ့လက်မှတ်သို့မဟုတ် သက်သေအထောက်အထား ။3နှစ်တာ အမှတ်စာရင်း ပျမ်းမျှအမှတ်60အထက်၊နေထိုင်ရာဒေသမှ အလယ်တန်းဘွဲ့လက်မှတ် မထုပ်ပေးနိုင်ပါက ထိုင်ဝမ်နိုင်ငံအလယ်တန်းနှင့်တူညီသော သက်သေအထောက်အထားပြုရမည်ဖြစ်သည်။</p>	<p>第____頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ <input type="checkbox"/> 無須繳交 ပေးရန်မလိုပါ <input type="checkbox"/> 學業成績達標準 ပညာအရည်အချင်းသ တ်မှတ်ချက်နှင့်ညီသည်။ <input type="checkbox"/> 學業成績未達標準 ပညာအရည်အချင်းသ တ်မှတ်ချက်နှင့်မညီပါ။</p>	<p>以僑居地立案學校為限 အထောက်အထားမြှင့်တင်သော နိုင်ငံတွင် မှတ်ပုံတင်ထားသော ကျောင်းသာ။</p>
7	<p>泰北地區另繳驗戶籍登記表正本或足資證明華裔 身分之文件並附影本</p> <p>ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ မှလျှောက်ထားသူများ အိမ်ထောင်စုမှရင်းကိပြုသစစ်ဆေးမည် သို့မဟုတ် တရုတ်နွယ်ဖွားဖြစ်ကြောင်းသက်သေပြနိုင်စေရန်စာတန်းရှိပြီး မိတ္တူပေးပို့ရမည်။</p>	<p>第____頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 無須繳交 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ</p>	
8	<p>國家華語測驗推動工作委員會之華語文能力測驗 (TOCFL) A1 以上成績或華語文學習機構學習 華語文時數 240 小時之學習時數證明文件</p> <p>တရုတ်ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲကို (TOCFL) A1 အထက် သို့မဟုတ် သက်ဆိုင်ရာ တရုတ်ဘာသာစကားသင်ကြားရေးကျောင်းတွင်အနည်းဆုံး24 0နာရီ</p>	<p>第____頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ</p>	<p>得採認由我政府駐外機構或 僑務委員會指定之保薦單位 舉辦之「華語文能力快篩測 驗」聽力及閱讀測驗 A1 以 上成績 အထက် စံနှုန်းကို ကျွန်ုပ်တို့၏အစိုးရ ပြည်ပအဖွဲ့အစည်းများ သို့မဟုတ် ပြည်ပနယ်မြေကျောင်းရေးရာကော် မတီအကြံပြုထားသော အကြံပေးကော်မတီများမှ ကျင်းပသော 'တရုတ်ဘာသာစကားစွမ်းရည် အကြောင်းအရာရှုပ်ထွေးမှု စစ်ဆေးမှု' အားလုံးကို သုံးသပ်၍ အသံထွက်နှင့် ဖတ်စာစစ်ဆေးမှု စစ်ဆေးမှုအောင်မြင်ခဲ့သော အမှတ်ကို အသုံးပြုနိုင်သည်။</p>
9	<p>切結書 ဂတိပြုစာ</p>	<p>第____頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 無須繳交 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ</p>	
<p>申請人檢附資料均已查證屬實並依序編列頁碼；共計____頁 လျှောက်ထားသူမှ ပေးအပ်သော အချက်အလက်များအားလုံးကို စစ်ဆေးပြီး အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုထားပြီး၊ စာမျက်နှာနံပါတ်များအလိုက် အစီအစဉ်ပြုလုပ်ထားပါသည်။ စုစုပေါင်း _____ စာမျက်နှာရှိသည်။</p>				
<p>保薦單位簽章欄 တာဝန်ခံဌာန၏လက်မှတ်နှင့် တံဆိပ်</p>		<p>駐外機構簽章欄 သံရုံးတံဆိပ်</p>		

2025 年海外僑生申請來臺升讀高級中等學校產學攜手合作僑生專班申請表

※僑生編號：  
ကျောင်းသားနံပါတ်

(僑生編號由僑務委員會編製，申請人勿填)  
(လျှောက်ထားသူဖြည့်ရန်မလိုပါ။)

申請人資料	姓名 နာမည်	(中) တရုတ် (英, 請填大寫) အင်္ဂလိပ်		年齡 အသက်		性別 လိင်		自行貼妥二吋 正面半身照片 ၂လက်မ ခါတ်ပုံကပ်ပါ	
	出生 မွေးနေ့	西元____年____月____日 ခရစ် နှစ် လ ရက်နေ့		於西元年由經 _____ 到達現居留地。 နေထိုင်ရာဒေသသို့ရောက်ရှိသော အကြောင်းအရင်း					
	國籍 နိုင်ငံ	中華民國 ထိုင်ဝမ်	身分證字號： မှတ်ပုံတင်နံပါတ် 護照號碼： PASSPORT နံပါတ် 居留證號碼： နေထိုင်ခွင့်နံပါတ်						
	僑居地 နေထိုင်သည် နေရာ	國別： နိုင်ငံ	身分證字號： မှတ်ပုံတင်နံပါတ် 護照號碼： PASSPORT နံပါတ်	出生地 မွေးရပ် မြေ					
通訊地址 နေရပ်လိပ် စာ									
E-mail					聯絡電話 (括弧內請填國碼 、區域碼) ဆက်သွယ်ရန်ဖုန်း		Mobile phone: ( ) Home phone: ( - )		
家長資料	姓名 နာမည်	父/母 မိ/ဘ	(中) တရုတ် (英) အင်္ဂလိပ်	出生 日期 မွေးနေ့	父/母 မိ/ဘ	西元年月日 ခုနှစ် လ ရက် (存/歿) ( <input type="checkbox"/> ရှိ/ <input type="checkbox"/> သေဆုံး)	父或母是否為華裔 (請勾選) သို့မဟုတ်အဖသည်တရုတ်နွယ်ဖွား ဖြစ်သည်(အမှတ်ခြစ်ပါ) <input type="checkbox"/> 是 <input type="checkbox"/> မဟုတ်တယ် <input type="checkbox"/> မဟုတ်ဘူး		
	父/母 မိ/ဘ	(中) တရုတ် (英) အင်္ဂလိပ်	父/母 မိ/ဘ		西元年月日 ခုနှစ် လ ရက် (存/歿) ( <input type="checkbox"/> ရှိ/ <input type="checkbox"/> သေဆုံး)				
在台監護人 ထိုင်ဝမ်နိုင်ငံ၌အုပ်ထိမ်းသူ	姓名 နာမည်	與本人 關係 အမျိုး တောဆ ပုံ			電話/手機 ဖုန်းနံပါတ်			服務 機關 အလှ ပိုင် အ ကိုင်	名稱 နာမည်
	地址 လိပ်စာ							ကိုင်	電話 ဖုန်း
學歷 ပညာအရည်အချင်း	校名 နာမည်	小學		中學					
		မူလတန်း		အလယ်တန်း					
	入學 ကျောင်းဝင် ချိန်	西元____年____月____日 ခုနှစ် လ ရက်		西元____年____月____日 ခုနှစ် လ ရက်		西元____年____月____日 ခုနှစ် လ ရက်			
	畢業 ဘွဲ့ရချိန်	西元____年____月____日 ခုနှစ် လ ရက်		西元____年____月____日 ခုနှစ် လ ရက်		西元____年____月____日 ခုနှစ် လ ရက်			

檢附證件 တွဲပို့သောစာရွက်စာတမ်း	一、居留證明件。二、畢業證書件。三、最近三個學年成績單件。四、華語文能力測驗成績或華語文學習時數證明件。 1. င်ရာဒေသ၏မှတ်ပုံတင် 2. ဘွဲ့လက်မှတ် 3. 3နှစ်အတွင်းအမှတ်စာရင်း 4. တရုတ်ဘာသာစကားစွမ်းရည်စစ်ဆေးမှု ရလဒ် သို့မဟုတ် တရုတ်ဘာသာလေ့လာမှု အချိန်အထောက်အထား				
協助推薦來臺就學之僑華校/ 教學組織  ထိုင်ဝမ်သို့ကျောင်းလာတတ်ရန်မိ တ်ဆက်ပေးသောကျောင်း/အဖွဲ့ အစည်း	<input type="checkbox"/> 由 _____ (僑華校/教學組織名稱) 協助推薦來臺就學 (မိတ်ဆက်ပေးသောကျောင်း/အဖွဲ့အစည်း) မှ မိတ်ဆက်သည်။ <input type="checkbox"/> 無 မရှိပါ။				
注意 事項 သတိ ပြုရန်	1. 本表須以正楷填寫，不得使用簡體字；所填通訊地址、聯絡電話務必書寫清楚完整。 ဤစောင်ကို အကျယ်ဆုံး မြန်မာစံသင်္ချာအလိုက် ရေးထုတ်ရမည် ဖြစ်ပြီး၊ ရိုးရှင်းသော စာလုံးများကို အသုံးမပြုပါနှင့်။ အီးမေးလ်လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်ကို ပြည့်စုံပြတ်သားစွာ ရေးပါ။ 2. 經詳閱 114 學年度海外僑生申請來臺升讀高級中等學校產學攜手合作僑生專班招生簡章各項規定均願意遵守，就讀期間若發生重大緊急醫療事件，家長同意授權學校處理。 ၂၀၂၅ ခုနှစ် 3+4 Vocational Education Program for Overseas Compatriot Students to Study in Taiwan ဝင်ရောက်လေ့လာရန်အတွက် သတ်မှတ်ထားသော သင်တန်းစာရင်းသွင်းအချက်အလက်များကို သတိထားဖတ်ပြီး လိုက်နာမည်ဖြစ်ကြောင်း၊ လေ့လာမှုကာလအတွင်း မတော်တဆဆေးရောဂါဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပေါ်ပါက မိဘများသည် ကျောင်းကို ပြဿနာများကို စောင့်ရှောက်ခွင့်ပြုရန် သဘောတူသည်။ 3. 凡報名本項招生者，即表示同意將個人資料提供予受委託報名單位、僑務委員會及分發學校。 အဆိုပါအစီအစဉ်အတွက် လျှောက်ထားခြင်းအားဖြင့် လျှောက်ထားသူသည် မိမိ၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို အတည်ပြုထားသော ဝန်ဆောင်မှု ပေးသူ၊ ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) နှင့် လေ့လာသူအတွက် သတ်မှတ်ထားသော ကျောင်းသို့ ပေးပို့နိုင်ခြင်းကို လက်ခံသဘောတူပါသည်။	申請人簽章 လျှောက်ထား လက်မှတ်	西元 年 月 日 ခုနှစ် လ ရက်	家長簽章 မိဘလက်မှတ်	父親： ဘ  母親： ဝ
保薦單位簽章欄 တာဝန်ခံဌာန၏လက်မှတ်နှင့် တံဆိပ်	駐外機構簽章欄 သံရုံးတံဆိပ်				

註：未滿 18 歲持外國護照者，由僑務委員會同意依分發結果列冊，函送外交部領事事務局列管，免附「在臺監護人同意書」。

18 နှစ် မပြည့်သေးသော နိုင်ငံခြားပတ်စောက်ကိုင်ဆောင်သူများသည် ပြည်ပကော်မတီရေးရာအဖွဲ့ (OCAC) ၏ သဘောတူခြင်းဖြင့် ပေးပို့သော အကျိုးတူစွဲချက်များအရ အတည်ပြုစာရင်းတွင် အမည်စာရင်းပေါ်လာပြီး၊ ပြည်ထောင်စုဝန်ကြီးဌာန၏ နိုင်ငံခြားဆိုင်ရာဌာနသို့ အချက်အလက်များ ပို့ပေးပြီး၊ 'တရုတ်နိုင်ငံတွင် စောင့်ရှောက်သူ အတည်ပြုစာတမ်း' မလိုအပ်ပါ။

# ဂတိပြုလွှာ

လျှောက်ထားသူ (တရုတ်နာမည်) သည် နိုင်ငံမှဖြစ်ပြီး 2025 နိုင်ငံခြားတရုတ်နွယ်ဖွား  
 ကျောင်းသားများအတွက် ထိုင်ဝမ်နိုင်ငံမှ စက်မှု-တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သော  
 အထူးသင်တန်းအတွက် လျှောက်ထားပါသည်။ ကျွန်ုပ်သည် "နိုင်ငံရပ်ခြားမှ တရုတ်နွယ်ဖွား ကျောင်းသားများ  
 ပညာသင်ကြားရန် ပြန်လာခြင်းဆိုင်ရာ စည်းမျဉ်းများအရ " နိုင်ငံရပ်ခြား၌ ခြောက်နှစ်ကျော်  
 အဆက်မပြတ်နေထိုင်ခြင်း" ဆိုသည့် ပြဋ္ဌာန်းချက်များနှင့်သင့်လျော်ပါသည်။  
 စည်းမျဉ်းပုဒ်မ၂၅နှင့်၃တွင်ဖော်ပြထားသည့် အတိုင်း ပြည်ပတွင် စဉ်ဆက်မပြတ်နေထိုင်သည့်ကာလသည် 2026  
 ခုနှစ် ဩဂုတ်လ 31 ရက်နေ့အထိသင့်လျော်ပါသည် ဟုအာမခံပါသည်။ သို့မဟုတ်ပါက အဖွဲ့  
 ၏စည်းကမ်းများအတိုင်း ကျောင်းဝင်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်

OCAC

လက်မှတ်ထိုးသူ (တရုတ်နာမည်):

နိုင်ငံကူးလက်မှတ်နံပါတ်:

လိပ်စာ-

တယ်လီဖုန်း-

နှစ်            လ            ရက်နေ့